

Ҳафт фариштаи дорои ҳафт балои охирин, ки дар боби навбатии Ваҳй ғзаби Худоро мерезанд, пеш аз баста шудани мӯҳлати имтиёз, қавми рӯзҳои охирини Худо муайян карда мешаванд. Онҳо бар чор чиз ғалаба ёфтаанд. Калимае, ки «ғалаба» тарҷума шудааст, маънои «фатҳ кардан»-ро дорад. Ва содиқон бар ҳайвон, бар сурати ҳайвон, бар нишони ҳайвон ва бар шумораи номи ӯ фатҳ кардаанд. Ин ғалаба ҳамчунин дар бар мегирад, ки онҳо мефаҳманд ин чор рамзи нубувватӣ чиро ифода мекунанд. Танҳо фоизи бисёр ночизи одамон аст, ки медонанд ин чор рамзи нубувватӣ дар ҳақиқат чиро ифода мекунанд.

ادخ مالک مک منوگن امه اما ،تسا مهدفه باب رد لباب مُش حاف نامه تیپاپ مک تسن ادیم رتشیپ ایند مدحتم تالایا خیرات لال خ رد ،دنکیم انز نیمز ناهاشداپ اب مک روص مُش حاف مهدف ،تسا متخاس صخشیم میسقت یتسردهب قح مالک مک تسن انعم نیدب شحو رب نتفای مبل غ .تسا مدش مدرپس یشومارف دب ،دعب باب نامه رد .تسا تیپاپ نامه سدق مباتک توبن شحو مک دوش مداد صیخشت تقویق نی انت دوش دن ادب دیاب رخ آمای رد ادخ.نانیم و ،دنکیم یربمر نو دگامرآ یوسوب ار ناهج باذک.یبن و شحو ،امدرا دن تسه یناسک هچ تردق مس نآ مک

လင်းနက်သော ကောင်းကင်တမန်သည် မိမိ၏ ခွက်ကို ယူဖရုတ်တီးမြစ်ကိုပြု၍သို့ သွန်ချလေ၏။ ထိုမြစ်၏ရေသည် အရှုဘောက်မှ ရာဇာမင်းတို့၏ လမ်းခရီးကို ပြင်ဆင်စေရန် ခန်းခြောက်သွားလေ၏။ ထိုနောက် ငါသည် နဂါး၏ပါးစပ်မှလည်းကောင်း၊ သားရဲ၏ပါးစပ်မှလည်းကောင်း၊ မိစ္ဆာပရောဖက်၏ပါးစပ်မှလည်းကောင်း၊ ဖားများနှင့်တူသော မသန်ရှင်းသည့် ဝိညာဉ်သုံးပါး ထွက်လာသည်ကို မမြဲလေ၏။ အကခြင်းမူကား၊ ထိုဝိညာဉ်တို့သည် နိမိတ်လက္ခဏာများကို ပုဂ္ဂိုလ်တတ်သော နတ်ဆိုးဝိညာဉ်များဖြစ်ကပြီ၊ မမြက်ပြု၍ ရာဇာမင်းတို့နှင့် လောကတစ်ခုလုံး၏ ရာဇာမင်းတို့ထံသို့ ထွက်သွားကာ၊ အနန္တတတန်ခိုးရှင် ဘုရားသခင်၏ ထိုက်မြင့်သောနေ့၌ ဖြစ်မည့် စစ်ပွဲအတွက် သူတို့ကို စုဝေးစေကေ၏။ “ကညှိရလော့၊ ငါသည် သူခိုးကဲ့သို့ လာမည်။ မိမိအဝတ်ကို ထိန်းသိမ်း၍ စောင့်ကညှိနေသောသူသည် မငိုဂလာရှိ၏။ သို့မဟုတ်လျှင် သူသည် အဝတ်မပါဘဲ လျှောက်သွားရ၍၊ လူတို့သည် သူ၏အရှက်ကို မငြိရကပြန်မည်။” ထိုနောက် သူသည် သူတို့ကို ဟမ္မေဗြာသာအားဖြင့် အာမဂဒွန်ဟု ခေါ်သော အရပ်တစ်နေရာသို့ စုဝေးစေလေ၏။ ဗျာဒိတ်ကျမ်း 16:12-16။

အာဏာရှင်တိရစ္ဆာန်ကို အောင်မငြိမ်းဟူသည်မှာ၊ ထိုတိရစ္ဆာန်သည် မည်သူဖြစ်သည်ကို မှန်ကန်စွာ နားလည်သိမငြိမ်းအားဖြင့် ရရှိသော အောင်မငြိမ်းဖြစ်သည်။ ယခင် ကိုးကားဖော်ပြခဲ့သော ကျမ်းပိုဒ်သည် စောင့်ကြည့်လျက် မိမိတို့၏ အဝတ်ကို စောင့်ထိန်းသောသူတို့အပေါ် ကောင်းချီးကို ကြည့်ထားသော်လည်း၊ ခြောက်မခြောက် ကပ်ဘေးရောက်ချိန်တွင် လူသားအပေါင်းတို့အတွက် စစ်ဆေးကာလသည် အပြည့်အဝ ပိတ်သိမ်းပြီးဖြစ်သည်။ မိကုခလေသည် ထ၍ ရပ်တည်သောအခါ လူသားတို့၏ စစ်ဆေးကာလ ပိတ်သိမ်းသွားပြီး၊ ထိုနောက် နောက်ဆုံးသော ကပ်ဘေး ခုနစ်ပါးကို သွန်းလောင်းချသည်။ စစ်ဆေးကာလ ပိတ်သိမ်းပြီးနောက် အဝတ်ကို ပြောင်းလဲရန် လုံးဝ မဖြစ်နိုင်သော်လည်း၊ ခြောက်မခြောက် ကပ်ဘေးနှင့် ဆက်စပ်သော သတိပေးချက်တစ်ရပ် ရှိန်သေးသည်။ ထိုသတိပေးချက်သည် စစ်ဆေးကာလ မပိတ်သိမ်းမီ တိရစ္ဆာန်အကြောင်းကို မှန်ကန်စွာ နားလည်ထားရခြင်းနှင့် ဆိုင်သည်။ ထိုနားလည်မှုကို သင် မပိုင်ဆိုင်ပါက၊ စစ်ဆေးကာလ မပိတ်သိမ်းမီ ခရစ်တော်၏ ဖြောင့်မတ်ခြင်းအဝတ်ကို သင် ဆုံးရှုံးလိမ့်မည်။

[illegible]

Если человек не понимает, что антихрист — это папство, он в конце концов окажется на стороне папства, или, как писал Иоанн, будет ходить нагим и являть свой стыд. Одержать

победу над зверем — значит понимать, что зверь есть папская власть и всё то, что открыто о папской власти. Те, кто одержит победу и поймёт, что папство есть человек греха, должны будут понимать, что образ папства представляет собой принцип соединения церкви и государства, при котором церковь управляет этими отношениями.

Ay kitabe Daniel, istruktura nin hayop, a kombinasyon nin iglesia asin estado, ipinapahayag bilang sahel na paglapastangan. An paglapastangan iyo an kasalan, asin an kasalan na nagpoporma sa papal na hayop iyo an pagkakataon na an mga hadi nagsusuko kan saindang poder sa awtoridad papal. Sa paggibo kaini, naghihimo sinda nin espirituwal na pakikiapid, na iyo an paglapastangan nin kasahaulan sa Daniel, asin an ladawan sa hayop sa Juan.

इमज़ि-ए-पोपल पर वजिय प्राप्त करना यह है कपिरमेश्वर के वचन के द्वारा यह समझा जाए कसियुक्त राज्य अमरीका पहले इस संबंध की स्थापना करता है, और शीघ्र आने वाले संडे-लॉ पर इसकी पुष्टि करता है, और फरि समस्त संसार को उसी संबंध को स्वीकार करने के लिए बाध्य करता है।

Bajtenday u nachilnikniŋ arasyndaǵı munásibet, ol Amerika Qospa Shtatları tárepinen jer júzine májbúrlep engiziletin munásibet, bir dúnie júzilik úkimettiń (Birikken Ultlar Úyımı) papalıqpen osı kelisimlerdiń basqarıwshı kushi retinde odaqqa kiriwinen ibarat. Ańnıń beýnesinen jeńiske jetu degenimiz — Qudaydıń payǵambarlıq Sózi arqalı ańnıń beýnesi naqty osı nárselerdi bildirietinin túsınu.

Caanka ka ga'uu bineensaa fi fakkii bineensaa irratti moo'icha argachuun, mallattoo aangoo bineensichaa (paaphaasummaichaa) hubachuu argachuus of keessatti hammata.

маркинг ҳайвон — якшанба кунини Худонинг Шанбаси сифатида мажбурий равишда тутишдир. Бу марк устидан ғалабага эришиш учун, якшанба ибодати қуёшга сиғиниш эканини ва у бутпараст Баалга сиғинишдан ҳеч кам эмаслигини англаш талаб этилади. Бу ғалаба, шунингдек, ҳеч кимга ҳайвоннинг маркаси у одамларга мажбуран юкланмагунча берилмаслиги ҳақидаги ҳақиқатни ҳам ўз ичига олади.

“Pero cristianos di pasá generashonnan a observá e Diadomingo, suponiendo ku asina nan tabata guardando e Sábado bíblico; i awor tin cristianos berdadero den tur iglesia, sin ekskluí e komunidad Katóliko Romano, ku honradamente ta kere ku e Diadomingo ta e Sábado di institushon divino. Dios ta aseptá nan sinceridat di propósito i nan integridat dilanti di É. Pero ora e observansia di Diadomingo lo wordu imponé pa lei, i e mundu lo wordu iluminá tokante e obligashon di e Sábado berdadero, e ora ken ku transgredí e mandamentu di Dios, pa obedesé un precepto ku no tin otro autoridat mas haltu ku esun di Roma, lo de e manera ei honra e papado mas ku Dios. E ta rindi homenahe na Roma i na e poder ku ta imponé e institushon ordená pa Roma. E ta adorá e bestia i su imágen. Ora hende, pues, rechasa e institushon ku Dios a deklará komo e señal di Su autoridat, i na su lugá honra esun ku Roma a skohe komo e símbolo di su supremasía, nan lo aseptá asina e señal di lealtat na Roma—‘e marka di e bestia.’ I no ta sino te ora e asunto asina ta klaramente presentá dilanti di e pueblo, i nan ta wordu hibá pa skohe entre e mandamentunan di Dios i e mandamentunan di hende, ku esnan ku ta sigui den transgresion lo risibí ‘e marka di e bestia.’” The Great Controversy, 449.

У минулі віки існували різні застосування ізопсефії, або гематрії, які демонстрували, що число «666» символічно представляло папство. Класичним прикладом цього є те, що на папській мітрі написані слова Vicarius Filii Dei. Vicarius Filii Dei, що означає «Намісник Сина Божого», а отже стосується його претензії сидіти в Божому храмі, видаючи себе за Бога. Латинські літери у виразі Vicarius Filii Dei дорівнюють числу шістсот шістдесят шість.

اسی لک بی کرت زا اریز، تسا من اگود یتوبن ظاحل زا. من اگلس مه و تسا من اگود مه شحو رکیپ یوایند.
تسا هدمآ مه ارف بذاک یبن و شحو، امدژا زا مک ورنآ زا، تسا من اگلس اما؛ تسا مدش لی کشت تلود و
نانآ، دوش رارق رب درک دن هاوخ یربهر نودج مه رب ار ناهج مک یی ابط تردق نامه، من اگلس داحتا مک یم اگنه
مشش یه اش داپ، من اگلس داحتا زین و، تسا تفه نآ زا و تسا یه اش داپ نی مه تشه مک دوب دن هاوخ ی شحو نامه
کی ره مک تسا یه اش داپ مس رگن ای امن اریز، تسا «666» رگی د راب رخآ مای رد شحو مان ددع. دوب دن هاوخ
دن اشش یه اش داپ زا ی شخب.

Хулийг, түүний дүрийг, түүний тэмдгийг болон нэрийнх нь тоог ялан дийлнэ гэдэг нь “найм дахь нь долоогоос мөн” гэсэн оньсыг ойлгох явдал бөгөөд энэ нь Даниелын ойлгохоор залбирсан Даниел хоёрын нууц мөн. Энэ нь Есүс Христийн Илчлэлийн нэгэн хэсэг бөгөөд сорилтын хугацаа хаагдахын яг өмнө тайлагддаг; учир нь Иоханы хэлснээр “цаг нь ойртсон” ажээ. Иймээс тэр ялалтыг ологсод гай гамшгийг асгаруулагч тэнгэрэлчүүдийн хамт байгаа байдлаар дүрслэгдсэн байдаг, учир нь тэд сорилтын хугацаа хаагдахын яг өмнө тэр ялалтыг, өөрөөр хэлбэл шаардлагатай эш үзүүлэлийн ойлголтыг олж авдаг.

یتەفەردە یەموەئێ شێتێپەل مەكەنێنێب و ،هەیدوخ یرۆم و لێژائێن اشێنێ مەبرەد مەكەنێنێب یامەنێب . مواركەن وومەن اد «666» یەماژێل كەو ؛ مومتێز كەد ،تێرخەداد مەمەش كەهێ یاسای رەسەل مومەنێدر كێقەت مەتەهێال یەل مەمەش كەهێ یاسای كێئەو دوور كەو مەك یەهێ مومەنێدر كێقەت یەتەفەرد یەنێتس خاد وەئێ مەلەب . مەنەت و كەلەب ؛ هەيێن یەتەهێا قۆرم یە مومەنێدر كێقەت یەتەفەرد یەنێتس خاد ، موارنێسان ناكەو تەرگەهێ

အမငြိကို ယရေရှလင်မျိုးအတွင်း၌ ဖြစ်ပျက်နေသောကဲ့သို့ ကိုယ်စားပြုပေးပြောသည်။ ယရေရှလင်သည် သတုတမနှင့် အက်ဒဗင်တစ် အသင်းတော်၏ သင့်ကတေဖဖြစ်သည်။ အမရေကန်ပုံပြင်ထောင်စဉ် တနင်္ဂနွေဥပဒေ ပဋိညာဉ်းသည့်အချိန်တွင်၊ သတုတမနှင့် အက်ဒဗင်တစ်များသာလျှင် ဥပုသ်နှင့်အလင်းတော်အတွက် ထိုအချိန်၊ ထိုနေ့ရော၌ တာဝန်ခံရသည့် အုပ်စုတစ်ရပ်ဖြစ်ကြသည်။

[illegible]

Хъезекиилни книгай деветтерий боцу тІехъ долу тамгаллаш — Аьшкени книгай йиттаргбоцу тІехъ а долу, шуьйра тамгаллаш ду.

[illegible]

«Адунеит дун-ие, ет-юне, амма Ибилиси агъидазе хилайлазеву, Чан Ахурай Ай дадйокбул печать таде ккура ахилисар хайла. Нахъли квал хванне тейир, рохбал михмир тейир ару, Чан Ахурай Ай дадйокбул печать кдайдач. Гунаг күүлхъу планлар габий, вацл аммаллар кабий ару, хайлахъ кун бидач. Тек са, Чан Ахурай виликъ кйлис, уьлгул дуьз кабий ва члалар хварс кабий ару, чуьн уллу типикир тейир Чалар Дихкирсай Ахур Йивклай Иштегалда тавба кабий ва гунаграй эттираф кабий ару чуь хьиз, ахилисар кянайлай ва Чан Ахурай хванчин лайих ару хьиз нишан гайлач. Чуьн Хиласчий Душме кдамдай кабий гавал клван, гьелек-гьелек, тамаша кабий ва кабий кдамдин йилигар хварс хайлайлар катлар—этейир сар субугъ хайлайиз клванлардайни гьелек арзуьлу хьиз,—печатларнайлар гьиссабда арцу. Хакъикат ярыхвили квал душмуьш кйлисайра, чуьн жанраз аввайман иманрай мувафикъ амаллар хана керек ару, амма гунаг чуьн алдап, рохбалда бутлар кайиб, Чан Ахурай виликъ чуьн жанрап фасад кабий ва гунагда чуьн гуллар кабий сарни нажас кабий ару, чуьн тлимрап Хаят Китабдай хвайдач, ва чуьз кьарангу йиргуь вахта ахалдач, чуьн лампараз ягда, кьабаразне нефть тейир хьиз. “Зун тлимдин гьал кьорхуьр ару чуьз Адалатдин Гунни хьухуьлла, Адай кьялапарда шифа хьиз.”»

“Ga wannan hatimta ga bayin Allah daya ce da aka nuna wa Ezekiyl cikin wahayi. Yohanna ma ya kasance shaidan wannan wahayi mai matuƙar firgitarwa. Ya ga teku da rakuman ruwa suna rugawa, zukatan mutane kuma suna kasawa saboda tsoro. Ya hangi kasa tana girgizawa, kuma ana dauke da duwatsu zuwa tsakiyar teku (abin da yake faruwa a zahiri), ruwanta yana rugawa yana kuma hargitsewa, duwatsun kuma suna jijjiga saboda kumburinta. An nuna masa annoba, cututtuka masu yaduwa, yunwa, da mutuwa suna aiwatar da muguwar manzancinsu.” Testimonies to Ministers, 445.

၇၀၀ဒကျမ်း ပျာဒိတ်ကျမ်း အခန်းကြီး ၇ တွင် ဖော်ပြထားသော လူတစ်သိန်းလေးသောင်းလေးထောင်၏ တံဆိပ်ခတ်ခြင်းသည် ဟဇကလေအခန်းကြီး ၉ တွင်လည်း ကိုယ်စားပြုပြောပြထားပြီး တံဆိပ်ခတ်သော ကောင်းကင်တမန်သည် အရှေ့ဘက်မှ တက်လာသော အင်အားအကြီးဆုံး ကောင်းကင်တမန်ဖြစ်သည်။ ပျောက်ဆုံးခြင်းသို့ ရောက်သောသူများ၊ အသက်စာအုပ်မှ မိမိတို့၏ အမည်များ ဖျက်ပစ်ခံရသောသူများကို “မိမိတို့၏ မီးအိမ်များနှင့်အတူ မိမိတို့၏ အိုးများ၌ ဆီမရှိသောသူများ” ဟူ၍ ကိုယ်စားပြုပြောပြထားသည်။ ဟဇကလေအခန်းကြီး ၈ မှ ၁၁ အထိ ရူပါရုံထဲရှိ အုပ်စုနှစ်စုသည် မသု ၂၅ ထဲရှိ ပညာရှိသတို့သမီးကညာများနှင့် မိုက်မဲသတို့သမီးကညာများ ဖြစ်ကြသဖြင့် ထိုကဏ္ဍ၌ သူတို့သည် အက်ဒဗင့်တစ်များ ဖြစ်ကြသည်။

عَارِصُ الْا. «تستنفد اَب عَشْرَ اَبْتِخَا اَضْيَا رَوْصُي 25 يَتَمَّ يَفْ دُرَاوَل. رَشَّ عَالِ اِ رَاذَعَالِ لَتَمَّ»
 393. مَ يَظْعَالِ

Ezekiel nimaq Jerusalenkunata Sister Whiteqa sut'inchaspa Adventismomanta kasqanta rimarin:

“Yaada dhugaan kan Waaqayyoo, warri hojii Gooftaa fi fayyina lubbuulee garaa isaanii keessa qabatan, cubbuu yeroo hundumaa akka inni dhugumaan cubbuu ta’etti ilaalu. Isaan yeroo hundumaa gama amanamummaa fi bifa ifaa ta’een cubbuuwwan ummata Waaqayyoo salphaatti marsee qabatanitti sirriitti dubbachuu irratti ni dhaabbatu. Keessumaa hojii xumuraa waldaa keessatti, yeroo chaappaa nama kuma dhibba tokkoo fi afurtamii afurii, warri teessoo Waaqayyoo duratti mudaa malee dhaabbatan sanaa keessatti, isaan dogoggora ummata Waaqayyoo jedhamanii waamaman sanaa caalaatti gadi fageenyaan ni dhaga’u. Kun hojii isa

dhumaa raajichi fakkeenya namoota tokkoon tokkoon isaanii harka isaanii keessatti meeshaa ajjeechaa qabatanii jiraniin ibsame keessatti humnaan mul'ifameera. Namni tokko isaanii keessaa uffata quncee talbaa uffatee, cinaa isaattis qodaa qalamaa barreessaa qaba ture.

'Gooftaanis akkana isaan jedhe, Magaalaa gidduu, Yersaalem gidduus keessa darbi; namoota gidduu ishee keessatti xuraa'ummaa hundumaaf aadan oo'anii iyyaa jiran sanaa adda isaanii irratti mallattoo kaa'i.'" Testimonies, volume 3, 266.

दनयिल अध्याय आठदेखि एघारसम्मको दर्शनले आइतबारको व्यवस्थासम्म पुग्दै र त्यसै समयमा रहेको एडभेन्टवादको इतिहासलाई प्रत्यक्ष रूपमा सम्बोधन गर्दछ। यसले यरूशलेम (एडभेन्टवाद) भित्र रहेका उपासकहरूका दुई वर्गलाई पहिचान गर्दछ, र भवषियवाणीगत रूपमा येशू खरीष्टको प्रकाशसँग सम्बन्धित छ, जुन अनुग्रहको समय समाप्त हुनुअघि अलिकति पहिलै खोलिन्छ; कनिका त्रिसका प्रारम्भिक सन्दर्भहरूले भवषियवाणीगत प्रतीकवादमा “666” सङ्ख्या प्रस्तुत गर्छन्। यसो गर्दा यसले ती चार कुरामध्ये एउटालाई पहिचान गर्दछ, जस माथि बुद्धिमानहरूले अन्तमि दनिहरूमा वज्रिय प्राप्त गर्नुपर्छ, र ती चार कुराहरू आठौँ “सातमध्ये कै” हुनुको ज्योतिसँग सम्बन्धित अंश हुन्। प्रकाश अध्याय पन्ध्रले पनि पहिचान गर्दछ किजसले पोपसत्ताका चार प्रतीकात्मक पक्षहरूमाथि वज्रिय प्राप्त गर्छन्, उनीहरूले मोशा र थुमाको गीत गाउँछन्।

Ozara hesaia, pyas maenna irun mehe re, tahalay konj sosewi “waina baḡiḡa parda” yi hane, e parda iyo Uru Kemunji as men-yi gaman laṇa yaṇa hane, nde eya nali selekt pabaiminj padi yi tilma, imbaa nali selekt pabaiminj naba yi padi saganḡama. E parda yi “bilikpi padi” te ozara hesay sosewi haneda, Ezekiel nain mbo Revelation seven hatam sealing laṇa gama. Ezekiel henannja, pyas 8 qam 11 gambo, e parda hena very-yi qasa.

Bus okuwdi keyingi maqolada jalḡastiramız.

“ብቸኛ አምላክ ሕዝብ፡ በልባቸው የጌታ ሥራና የነፍሳት ማዳን መንፈስ ያለባቸው፡ ኃጢአትን ሁልጊዜ በእውነተኛው ኃጢአተኛ ባሕርይው ያዩታል። በቀላሉ የአምላክን ሕዝብ ከሚከብቡ ኃጢአቶች ጋር በተያያዘ ሁልጊዜ በታማኝነትና በግልጽ ተግሣጽ ወገን ይቆማሉ። በተለይም በቤተ ክርስቲያን የመጨረሻው ሥራ፡ በአምላክ ዙፋን ፊት ነቀፋ የሌለባቸው ሆነው የሚቆሙት አንድ መቶ አርባ አራት ሺህ የሚታተሙበት ጊዜ፡ በአምላክ ሕዝብ ተብለው በሚጠሩት ሰዎች ያሉትን በይሎች በእጅጉ ያስተውላሉ። ይህም ነገር ነቢዩ ስለ መጨረሻው ሥራ በሰጠው ምሳሌ፡ እያንዳንዱ ሰው በእጁ የማጥፊያ መሣሪያ ይዞ እንዳለ በተመለከተው ምስል በኃይል ተገልጦአል። በመካከላቸው አንድ ሰው በበፍታ ለብሶ ነበር፡ በጎኑም የጸሐፊ ቀለም መያዝ ነበረው። ‘ጌታም እንዲህ አለው፤ በከተማይቱ መካከል፡ በኢየሩሳሌምም መካከል እለፍ፡ በውስጡ ስለሚደረጉት ጽዮኖች ሁሉ የሚታተቁ የሚጮኹ ሰዎችን በግንባራቸው ላይ ምልክት አድርግ።’

“Ni nani wanaosimama katika shauri la Mungu wakati huu? Je, ni wale wanaoonea makosa msamaha kwa namna iliyo karibu kabisa miongoni mwa watu wanaojidai kuwa wa Mungu, na wanaonung'unika miyoyoni mwao, kama si waziwazi, dhidi ya wale wanaokemea dhambi? Je, ni wale wanaochukua msimamo dhidi yao na kuwaonea huruma wale wanaotenda mabaya? La, kamwe! Isipokuwa watubu, na kuiacha kazi ya Shetani ya kuwaonea wale wenye mzigo wa kazi na ya kuwategemeza wenye dhambi katika Sayuni, hawatapokea kamwe muhuri wa kibali cha Mungu katika kutiwa muhuri kwake. Wataangamia katika maangamizi ya jumla ya waovu, yaliyowakilishwa na kazi ya wale watu watano wenye silaha za machinjo. Litilie alama jambo hili kwa uangalifu: Wale wanaopokea alama safi ya kweli, iliyotendwa ndani yao kwa uweza wa Roho Mtakatifu, iliyowakilishwa na alama ya yule mtu aliyevaa kitani, ni wale ‘wanaougua

na kulia kwa sababu ya machukizo yote yanayofanywa' kanisani. Upendo wao kwa usafi na kwa heshima na utukufu wa Mungu ni mkubwa kiasi hicho, na wana mtazamo ulio wazi kiasi hicho wa jinsi dhambi ilivyo yenye uovu wa kupita kiasi, hata wanaonyeshwa kuwa katika maumivu makali, wakiguna na kulia. Soma sura ya tisa ya Ezekieli.”

“Ngwenya kubulawa lokujwayelekile kwabo bonke labo abangaboni ngaleyondlela umehluko omkhulu phakathi kwesono lokulunga, njalo abangazwanga njengoba benjalo labo abema eselulekweni sikaNkulunkulu njalo bemukela uphawu, kuchazwe emlayweni owaphiwa amadoda amahlanu ayelezikhali zokubulala, othi: ‘Landelani emva kwakhe phakathi komuzi, litshaye: iso lenu lingayekeli, njalo lingabi lesihawu: bulalani lichezuke abadala labatsha, izintombi, labantwana abancinyane, labesifazane: kodwa lingasondeli kunoma yimuphi umuntu okulophawu; njalo qalani endaweni Yami engcwele.’ Testimonies, volume 3, 266, 267.